


PAPARIKAN BRATAYUDHA

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*


**PERPUSTAKAAN
KTR. DOKBUD BALI
PROP. BALI**

G/XIV/3/DOKBUD

Name/judul: = PAPARIKAN BRATAYUDHA ^{K.7}
Panj. 40 cm. Leb. 3,5. cm. Jml.42 lb.
Acal: Jro Kanginan, Sidemen, Kr.anan

rt

I

A

G/XIV/3



Name/judul: = PAPARIKAN BRATAYUDHA
Panj. 40 cm. Leb. 3,5. cm. Jml.42 lb.
Acal: Jro Kanginan, Sidemen, Kr.anan.

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

1
B

၂၅ ဝ ဣသ်ယျာအသ္မိတ္တံ ပိရုဏ်ဒါဏ္ဍိ ဝ ဣတိ ပိရုဏ်ဒါဏ္ဍိ စာတေ
ဧသေ ဒါကိန္တယော မိတ္တံ ဤကဏ္ဍိ ဝိမာနသေ ပုဒ္ဓါပုဒ္ဓါ ဝိပဿေ
ဗျာန္တိ ဣဒိ ဝ ဣသ်ယျာအသ္မိတ္တံ ပိရုဏ်ဒါဏ္ဍိ စာတေ ပိရုဏ်ဒါဏ္ဍိ
ပုဒ္ဓါပုဒ္ဓါ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ

ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ
ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ
ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ
ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ
ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ



2
A

၂၆ ဝ ဣသ်ယျာအသ္မိတ္တံ ပိရုဏ်ဒါဏ္ဍိ ဝ ဣတိ ပိရုဏ်ဒါဏ္ဍိ စာတေ
ဧသေ ဒါကိန္တယော မိတ္တံ ဤကဏ္ဍိ ဝိမာနသေ ပုဒ္ဓါပုဒ္ဓါ ဝိပဿေ
ဗျာန္တိ ဣဒိ ဝ ဣသ်ယျာအသ္မိတ္တံ ပိရုဏ်ဒါဏ္ဍိ စာတေ ပိရုဏ်ဒါဏ္ဍိ
ပုဒ္ဓါပုဒ္ဓါ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ

ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ
ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ
ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ
ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ ဝိပဿေ

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

2	B

...
 ...
 ...
 ...

...
 ...
 ...
 ...

3	A

...
 ...
 ...
 ...

...
 ...
 ...
 ...

PAPARIKAN BRATAYUDHA
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

3
B

Handwritten Balinese script on palm leaf manuscript strip 3, containing two columns of text.

4
A

Handwritten Balinese script on palm leaf manuscript strip 4, containing two columns of text.

PAPARIKAN BRATAYUDHA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

5
B

၇၂၁၂၁၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀
 ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ
 ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ
 ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ
 ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ

6
A

၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀
 ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ
 ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ
 ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ
 ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ ဟိတနိရဏီ

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

6
B

Handwritten text in Balinese script on a palm leaf manuscript strip, divided into two sections by a hole.

7
A

Handwritten text in Balinese script on a palm leaf manuscript strip, divided into two sections by a hole.

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

7
B

...
...
...
...
...
...
...
...

...
...
...
...
...
...
...
...

8
A

...
...
...
...
...
...
...
...

...
...
...
...
...
...
...
...

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁	8
	B

၁၂၅၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဝန်ထမ်းများသည် ဝန်ထမ်းများ၏
 နားထောင်ရေး အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခဲ့ပြီး ဝန်ထမ်းများ
 သို့မဟုတ် ဝန်ထမ်းများ၏ နားထောင်ရေး အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခဲ့ပြီး
 ဝန်ထမ်းများ၏ နားထောင်ရေး အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခဲ့ပြီး

၁၂၅၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဝန်ထမ်းများသည် ဝန်ထမ်းများ၏
 နားထောင်ရေး အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခဲ့ပြီး ဝန်ထမ်းများ
 သို့မဟုတ် ဝန်ထမ်းများ၏ နားထောင်ရေး အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခဲ့ပြီး
 ဝန်ထမ်းများ၏ နားထောင်ရေး အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခဲ့ပြီး

၁	9
	A

၁၂၅၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဝန်ထမ်းများသည် ဝန်ထမ်းများ၏
 နားထောင်ရေး အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခဲ့ပြီး ဝန်ထမ်းများ
 သို့မဟုတ် ဝန်ထမ်းများ၏ နားထောင်ရေး အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခဲ့ပြီး
 ဝန်ထမ်းများ၏ နားထောင်ရေး အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခဲ့ပြီး

၁၂၅၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဝန်ထမ်းများသည် ဝန်ထမ်းများ၏
 နားထောင်ရေး အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခဲ့ပြီး ဝန်ထမ်းများ
 သို့မဟုတ် ဝန်ထမ်းများ၏ နားထောင်ရေး အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခဲ့ပြီး
 ဝန်ထမ်းများ၏ နားထောင်ရေး အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခဲ့ပြီး

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

11
 B

Handwritten Balinese script on the left side of the top palm leaf.

Handwritten Balinese script on the right side of the top palm leaf.

12
 A

Handwritten Balinese script on the left side of the bottom palm leaf.

Handwritten Balinese script on the right side of the bottom palm leaf.

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

12
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

13
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

15
B

15B
C
 ...
 ...
 ...
 ...

16
A

16A
D
 ...
 ...
 ...
 ...

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

16
B

၁၆၆
 သယံဇာတတို့ကို နှစ်ပတ်လည် စစ်ဆေးရန် အမိန့်တော်ဖြင့်
 ယင်းတို့ကို စစ်ဆေးရန် အမိန့်တော်ဖြင့် နှစ်ပတ်လည်
 စစ်ဆေးရန် အမိန့်တော်ဖြင့် နှစ်ပတ်လည် စစ်ဆေးရန်
 အမိန့်တော်ဖြင့် နှစ်ပတ်လည် စစ်ဆေးရန် အမိန့်တော်ဖြင့်

သယံဇာတတို့ကို နှစ်ပတ်လည် စစ်ဆေးရန် အမိန့်တော်ဖြင့်
 ယင်းတို့ကို စစ်ဆေးရန် အမိန့်တော်ဖြင့် နှစ်ပတ်လည်
 စစ်ဆေးရန် အမိန့်တော်ဖြင့် နှစ်ပတ်လည် စစ်ဆေးရန်
 အမိန့်တော်ဖြင့် နှစ်ပတ်လည် စစ်ဆေးရန် အမိန့်တော်ဖြင့်

17
A

သယံဇာတတို့ကို နှစ်ပတ်လည် စစ်ဆေးရန် အမိန့်တော်ဖြင့်
 ယင်းတို့ကို စစ်ဆေးရန် အမိန့်တော်ဖြင့် နှစ်ပတ်လည်
 စစ်ဆေးရန် အမိန့်တော်ဖြင့် နှစ်ပတ်လည် စစ်ဆေးရန်
 အမိန့်တော်ဖြင့် နှစ်ပတ်လည် စစ်ဆေးရန် အမိန့်တော်ဖြင့်

သယံဇာတတို့ကို နှစ်ပတ်လည် စစ်ဆေးရန် အမိန့်တော်ဖြင့်
 ယင်းတို့ကို စစ်ဆေးရန် အမိန့်တော်ဖြင့် နှစ်ပတ်လည်
 စစ်ဆေးရန် အမိန့်တော်ဖြင့် နှစ်ပတ်လည် စစ်ဆေးရန်
 အမိန့်တော်ဖြင့် နှစ်ပတ်လည် စစ်ဆေးရန် အမိန့်တော်ဖြင့်

PAPARIKAN BRATAYUDHA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

17
B

අනුසංග්‍රහයෙහි සඳහන් වූ පරමාරාධනා මහා සංග්‍රහයෙහි වර්ෂ 17 ආදියෙහි වූ
 මහා සංග්‍රහයෙහි සඳහන් වූ පරමාරාධනා මහා සංග්‍රහයෙහි වර්ෂ 17 ආදියෙහි වූ
 මහා සංග්‍රහයෙහි සඳහන් වූ පරමාරාධනා මහා සංග්‍රහයෙහි වර්ෂ 17 ආදියෙහි වූ
 මහා සංග්‍රහයෙහි සඳහන් වූ පරමාරාධනා මහා සංග්‍රහයෙහි වර්ෂ 17 ආදියෙහි වූ
 මහා සංග්‍රහයෙහි සඳහන් වූ පරමාරාධනා මහා සංග්‍රහයෙහි වර්ෂ 17 ආදියෙහි වූ

ආචාර්ය ජී. ජේ. ජයවර්ධන මහතා විසින් සකස් කළ සිංහල පාඨකර්මයකි. පාඨකර්මය
 වලට සහභාගි වී සිටින පුද්ගලයන්ගේ සහාය සහ පිරිසිදු මනසකින් කෙරෙහි වූ
 වඩාත් වැඩි ආදායම් සහ ස්වකීර්ණයන් සඳහා වූ පුද්ගලයන්ගේ සහාය සහ
 පිරිසිදු මනසකින් කෙරෙහි වූ වඩාත් වැඩි ආදායම් සහ ස්වකීර්ණයන්
 සඳහා වූ පුද්ගලයන්ගේ සහාය සහ පිරිසිදු මනසකින් කෙරෙහි වූ වඩාත් වැඩි
 ආදායම් සහ ස්වකීර්ණයන් සඳහා වූ පුද්ගලයන්ගේ සහාය සහ පිරිසිදු මනසකින්

18
A

මහා සංග්‍රහයෙහි සඳහන් වූ පරමාරාධනා මහා සංග්‍රහයෙහි වර්ෂ 18 ආදියෙහි වූ
 මහා සංග්‍රහයෙහි සඳහන් වූ පරමාරාධනා මහා සංග්‍රහයෙහි වර්ෂ 18 ආදියෙහි වූ
 මහා සංග්‍රහයෙහි සඳහන් වූ පරමාරාධනා මහා සංග්‍රහයෙහි වර්ෂ 18 ආදියෙහි වූ
 මහා සංග්‍රහයෙහි සඳහන් වූ පරමාරාධනා මහා සංග්‍රහයෙහි වර්ෂ 18 ආදියෙහි වූ
 මහා සංග්‍රහයෙහි සඳහන් වූ පරමාරාධනා මහා සංග්‍රහයෙහි වර්ෂ 18 ආදියෙහි වූ

කර්මයක් සඳහා වූ පුද්ගලයන්ගේ සහාය සහ පිරිසිදු මනසකින් කෙරෙහි වූ
 වඩාත් වැඩි ආදායම් සහ ස්වකීර්ණයන් සඳහා වූ පුද්ගලයන්ගේ සහාය සහ
 පිරිසිදු මනසකින් කෙරෙහි වූ වඩාත් වැඩි ආදායම් සහ ස්වකීර්ණයන්
 සඳහා වූ පුද්ගලයන්ගේ සහාය සහ පිරිසිදු මනසකින් කෙරෙහි වූ වඩාත් වැඩි
 ආදායම් සහ ස්වකීර්ණයන් සඳහා වූ පුද්ගලයන්ගේ සහාය සහ පිරිසිදු මනසකින්
 කෙරෙහි වූ වඩාත් වැඩි ආදායම් සහ ස්වකීර්ණයන් සඳහා වූ පුද්ගලයන්ගේ සහාය සහ
 පිරිසිදු මනසකින් කෙරෙහි වූ වඩාත් වැඩි ආදායම් සහ ස්වකීර්ණයන් සඳහා වූ

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

19
B

Handwritten text in Balinese script on a palm leaf fragment.

Handwritten text in Balinese script on a palm leaf fragment.

20
A

Handwritten text in Balinese script on a palm leaf fragment.

Handwritten text in Balinese script on a palm leaf fragment.

PAPARIKAN BRATAYUDHA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

20
B

Handwritten text on the left side of the top palm leaf manuscript fragment.

Handwritten text on the right side of the top palm leaf manuscript fragment.

21
A

Handwritten text on the left side of the bottom palm leaf manuscript fragment.

Handwritten text on the right side of the bottom palm leaf manuscript fragment.

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

21
B

...
 ...
 ...
 ...

22
A

...
 ...
 ...
 ...

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

23	B
	A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

24	A
	B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

24
B

...
 ...
 ...
 ...
 ...

...
 ...
 ...
 ...
 ...

25
A

...
 ...
 ...
 ...
 ...

...
 ...
 ...
 ...
 ...

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

25
B

၁၅
 ဝယန္တိတိဝေဝါရဝါစာယောယန္တိတိဝေဝါရဝါစာယော
 ဝယန္တိတိဝေဝါရဝါစာယောယန္တိတိဝေဝါရဝါစာယော
 ဝယန္တိတိဝေဝါရဝါစာယောယန္တိတိဝေဝါရဝါစာယော
 ဝယန္တိတိဝေဝါရဝါစာယောယန္တိတိဝေဝါရဝါစာယော

၁၆
 ဝယန္တိတိဝေဝါရဝါစာယောယန္တိတိဝေဝါရဝါစာယော
 ဝယန္တိတိဝေဝါရဝါစာယောယန္တိတိဝေဝါရဝါစာယော
 ဝယန္တိတိဝေဝါရဝါစာယောယန္တိတိဝေဝါရဝါစာယော
 ဝယန္တိတိဝေဝါရဝါစာယောယန္တိတိဝေဝါရဝါစာယော

26
A

၁၇
 ဝယန္တိတိဝေဝါရဝါစာယောယန္တိတိဝေဝါရဝါစာယော
 ဝယန္တိတိဝေဝါရဝါစာယောယန္တိတိဝေဝါရဝါစာယော
 ဝယန္တိတိဝေဝါရဝါစာယောယန္တိတိဝေဝါရဝါစာယော
 ဝယန္တိတိဝေဝါရဝါစာယောယန္တိတိဝေဝါရဝါစာယော

၁၈
 ဝယန္တိတိဝေဝါရဝါစာယောယန္တိတိဝေဝါရဝါစာယော
 ဝယန္တိတိဝေဝါရဝါစာယောယန္တိတိဝေဝါရဝါစာယော
 ဝယန္တိတိဝေဝါရဝါစာယောယန္တိတိဝေဝါရဝါစာယော
 ဝယန္တိတိဝေဝါရဝါစာယောယန္တိတိဝေဝါရဝါစာယော

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

26
B

Handwritten text in Balinese script on the left side of palm leaf 26.

Handwritten text in Balinese script on the right side of palm leaf 26.

27
A

Handwritten text in Balinese script on the left side of palm leaf 27.

Handwritten text in Balinese script on the right side of palm leaf 27.

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

28
B

Handwritten Balinese script on the left side of the top palm leaf manuscript.

Handwritten Balinese script on the right side of the top palm leaf manuscript.

29
A

Handwritten Balinese script on the left side of the bottom palm leaf manuscript.

Handwritten Balinese script on the right side of the bottom palm leaf manuscript.

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

30
B

Handwritten Balinese script on a palm leaf, divided into two columns by a central vertical line. The script is finely etched and runs horizontally across the leaf.

31
A

Handwritten Balinese script on a palm leaf, divided into two columns by a central vertical line. The script is finely etched and runs horizontally across the leaf.

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

31
B

31
B
[Handwritten Balinese script on the left side of the palm leaf]

[Handwritten Balinese script on the right side of the palm leaf]

32
A

32
A
[Handwritten Balinese script on the left side of the palm leaf]

[Handwritten Balinese script on the right side of the palm leaf]

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

32
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

33
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

33
B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns. The text is written in a traditional script with some red ink markings at the beginning of the first column.

34
A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns. The text is written in a traditional script with some red ink markings at the beginning of the first column.

PAPARIKAN BRATAYUDHA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

34
B

Handwritten Balinese script on the left side of the top palm-leaf manuscript fragment.

Handwritten Balinese script on the right side of the top palm-leaf manuscript fragment.

35
A

Handwritten Balinese script on the left side of the bottom palm-leaf manuscript fragment.

Handwritten Balinese script on the right side of the bottom palm-leaf manuscript fragment.

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

35
B

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns.

36
A

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns.

PAPARIKAN BRATAYUDHA
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

36
B

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

37
A

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

37
B

Handwritten Balinese script on the left side of the palm leaf fragment 37.

Handwritten Balinese script on the right side of the palm leaf fragment 37.

38
A

Handwritten Balinese script on the left side of the palm leaf fragment 38.

Handwritten Balinese script on the right side of the palm leaf fragment 38.

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

39	B

Handwritten text in Balinese script on a palm leaf, divided into two columns. The script is finely etched and follows the natural curve of the leaf.

40	A

Handwritten text in Balinese script on a palm leaf, divided into two columns. The script is finely etched and follows the natural curve of the leaf.

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

80	40
B	

30

Handwritten Balinese script on a palm leaf, consisting of two columns of text.

81	41
A	

Handwritten Balinese script on a palm leaf, consisting of two columns of text.

PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

42
B

Handwritten text in Balinese script on a palm leaf manuscript. The text is arranged in two main sections. The right section begins with a circular stamp that reads "PUSAT DOKUMENTASI DINAS KEBUDAYAAN PROVINSI BALI".



PAPARIKAN BRATAYUDHA
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

